

ဓမ္မခန္ဓာ (၈၈) ဖြစ်ရပ်ကြီး (အလ်-ဂါရီအတ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၈)၊ သုတ်ဒေသနာ (၂၆)ပါး။

ဦးဋ္ဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၁၁}

၁။	هَلْ أَتَاكَ حَدِيثُ الْعَاشِيَةِ ❖ ဖြစ်ရပ်ကြီး အကြောင်း ဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်စေပြီလော။ ^{၁၁၅၁}
၂။	وَجُودُهُ يَوْمَئِذٍ خَاشِعَةٌ ❖ ထိုနေ့ကာလ၌ ကြောက်ရွံ့တုန်လှုပ်ရမည့် မျက်နှာများမှာ-
၃။	عَامِلَةٌ نَّاصِبَةٌ ❖ အလုပ်ကြီးဖြင့် ခြေကုန်လက်ပန်းကျနေရလတ္တံ့။
၄။	تَصَلَّى نَارًا حَامِيَةً ❖ လောင်ကျွမ်းနေသော အပူမီး၌ တစ်သားတည်း ဖြစ်ရလတ္တံ့။
၅။	تُسْقَى مِنْ عَيْنٍ آبِيَةٍ ❖ ရေပူ စမ်းချောင်းမှ တိုက်ကျွေးလတ္တံ့။
၆။	لَيْسَ لَهُمْ طَعَامٌ إِلَّا مِنْ ضَرِيْعٍ ❖ အဆူးသီးများမှအပ သူတို့အတွက် ကျွေးမွေးရာ မရှိချေ။
၇။	لَا يُسْمِنُ وَلَا يُغْنِي مِنْ جُوعٍ ❖ ၎င်းသည် အဟာရ မဖြစ်၊ ဆာလောင်ခြင်းအတွက်လည်း မပြည့်စုံနိုင်ချေ။
၈။	وَجُودُهُ يَوْمَئِذٍ نَاعِمَةٌ ❖ ထိုနေ့ကာလတွင် ရွှင်လန်းပျော်ရွှင်ရမည့် မျက်နှာများမှာ-
၉။	لِسَعِيْهَا رَاضِيَةٌ ❖ သူတို့၏ ဆည်းပူးမှုအတွက် ကျေနပ်နှစ်သက်လျက်-
၁၀။	فِي جَنَّةٍ عَالِيَةٍ ❖ မြင့်မြတ်သော သုခဘုံ အတွင်း၌-

(၁၁၅၁) အဖြစ်အပျက်ကြီး ဆိုသည်မှာ အုံကြွနိုးကြားမှုကြီးကို ဆိုလိုပေသည်။ ဤသုတ်တော်၌ အစ္စလာမ်၏ အတိုက်အခံ ခေါင်းဆောင်ကြီးများ၏ ဘဝသက်တမ်း ကျဆုံးခန်းကို ပြောဆိုခြင်း ဖြစ်ပေသည်။

၁၁။	لَا تَسْمَعُ فِيهَا لَاحِيَةً ﴿	ထို၌ စကားလေစကားလွင့်ကို ကြားရမည် မဟုတ်ချေ။
၁၂။	فِيهَا عَيْنٌ جَارِيَةٌ ﴿	ထို၌ စီးထွေနေသော စိမ့်စမ်းများ ရှိ၏။
၁၃။	فِيهَا سُرُرٌ مَرْفُوعَةٌ ﴿	ထို၌ မြင့်မားသော ပလ္လင်များ ရှိ၏။
၁၄။	وَأَنْوَابٌ مَّوْضُوعَةٌ ﴿	နေရာတကျရှိသော ရေဖလားများလည်း ရှိ၏။
၁၅။	وَنَمَارِقُ مَصْفُوفَةٌ ﴿	ဆိုဖာမှီအုံးများ အတန်းလိုက်လည်း ရှိ၏။
၁၆။	وَزُرَابِيٌّ مَبْنُوتَةٌ ﴿	ကောဇောများ ဖြန့်ခင်းထားလျက်လည်း ရှိ၏။
၁၇။	أَفَلَا يَنْظُرُونَ إِلَى الْإِبِلِ كَيْفَ خُلِقَتْ ﴿	သူတို့ မရှုစားကြသလော ရေအိမ်သယ်တိမ်စုအား ^{၁၁၂} မည်သို့ ဖြစ်တည်စေသနည်း။
၁၈။	وَأَلَى السَّمَاءِ كَيْفَ رُفِعَتْ ﴿	ထို့နောက် ကောင်းကင်ယံအား မည်သို့ မြင့်မြောက်ထားသနည်း။
၁၉။	وَأَلَى الْجِبَالِ كَيْفَ نُصِبَتْ ﴿	ထို့နောက် တောင်တန်းများအား မည်သို့ မြဲမြံစွာတည်ထားသနည်း။
၂၀။	وَأَلَى الْأَرْضِ كَيْفَ سُطِحَتْ ﴿	ထို့နောက် မြေကမ္ဘာအား မည်သို့ ကျဲဖြန့်ထားသနည်း။
၂၁။	فَذَكِّرْ إِنَّمَا أَنْتَ مُذَكِّرٌ ﴿	သိဖြစ်၍ သတိဖော်ပေးလော့၊ သင်၏ ဝန်တာမှာ သတိဖော်ပေးရန်သာ ဖြစ်၏။
၂၂။	لَسْتُ عَلَيْهِمْ بِمُصَيِّرٍ ﴿	သင်သည် သူတို့အပေါ်၌ စောင့်ထိန်းနေရသူ မဟုတ်ချေ။
၂၃။	إِلَّا مَنْ تَوَلَّى وَكَفَرَ ﴿	လှည့်သွားလျက် ဖုံးကွယ်သူကိုသာ-
၂၄။	فُعَذِّبُهُ اللَّهُ الْعَذَابَ الْأَكْبَرَ ﴿	

(၁၁၅) ဤနေရာမှာ အိဗ်လ် ၏ တိုက်ရိုက် အဓိပ္ပါယ်မှာ ကုလားအုပ်ဟု ဖြစ်ပေသည်။ သို့သော် ကုလားအုပ်သည် အခြားတိရစ္ဆာန်များထက် ထူးခြားလျက် သူ၏ ခန္ဓာကိုယ်၌ ရေများ စုဆောင်းသိုလှောင်ရန် ရေအိမ် အပိုပါရှိသောကြောင့်- အာရပ်များ အနေဖြင့် ရေသယ်ဆောင်လာသော မိုးတိမ်ထုကိုလည်း ကုလားအုပ်ဟု တင်စားပြောဆိုလေ့ ရှိပေသည်။ ထို့ကြောင့် ဤနေရာ၌ ရေအိမ်သယ် တိမ်ထုဟု ဘာသာပြန်ခြင်း ဖြစ်ပေသည်။

	ပရမတ်ဘုရားရှင်သည် သူ့အား ကြီးမားသော ဝဋ်ကြွေးဖြင့် ဝဋ်သင့်စေတော်မူအံ့။
၂၅။	<p style="text-align: right;">إِنَّ إِلَيْنَا إِيَابَهُمْ ﴿٢٥﴾</p> <p>ဧကန်ပင် သူတို့၏ အပြန်ခရီးသည် ဝိုထံသို့သာ ဖြစ်၏။</p>
၂၆။	<p style="text-align: right;">ثُمَّ إِنَّ عَلَيْنَا حِسَابَهُمْ ﴿٢٦﴾</p> <p>တဖန် သူတို့၏ အချုပ်စာရင်းသည် ဝိုထံ၌သာ ဖြစ်၏။</p>
